



## ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါနှင့်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၆-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၃၀)နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -
- တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ **ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၅,၇၈၅,၆၄၁) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၆၄၀,၀၁၆)ဦး** ရှိပါသည်။

ရောဂါဖြစ်ပွားမှုအများဆုံး (၁၀) နိုင်ငံ၏ COVID-19 ဖြစ်ပွားမှု အခြေအနေမှာ -

စဉ်	နိုင်ငံ	လူဦးရေ (သန်းပေါင်း)*	COVID-19 ဖြစ်ပွားသူဦးရေ			ရောဂါကြောင့် သေဆုံးသူဦးရေ (၂၆-၇-၂၀၂၀) အထိ
			(၂၅-၇-၂၀၂၀)	(၂၆-၇-၂၀၂၀)	တစ်ရက်အတွင်း ထပ်တိုး လူနာ အသစ်	
၁။	အမေရိကန်	၃၂၉.၁	၄,၀၀၉,၈၀၈	မထုတ်ပြန်သေး		၁၄၃,၆၆၃
၂။	ဘရာဇီး	၂၁၂.၄	၂,၂၈၇,၄၇၅	၂,၃၄၃,၃၆၆	၅၅,၈၉၁	၈၅,၂၃၈
၃။	အိန္ဒိယ	၁၃၆၈.၇	၁,၃၃၆,၈၆၁	၁,၃၈၅,၅၂၂	၄၈,၆၆၁	၃၂,၀၆၃
၄။	ရုရှ	၁၄၃.၉	၈၀၆,၇၂၀	၈၁၂,၄၈၅	၅,၇၆၅	၁၃,၂၆၉
၅။	တောင်အာဖရိက	၅၉.၃	၄၂၁,၉၉၆	၄၃၄,၂၀၀	၁၂,၂၀၄	၆,၆၅၅
၆။	မက္ကဆီကို	၁၂၈.၉	၃၇၀,၇၁၂	၃၇၈,၂၈၅	၇,၅၇၃	၄၂,၆၄၅
၇။	ပီရူး	၃၂.၉	၃၇၁,၀၉၆	၃၇၅,၉၆၁	၄,၈၆၅	၁၇,၈၄၃
၈။	ချီလီ	၁၈.၃	၃၄၁,၃၀၄	၃၄၃,၅၉၂	၂,၂၈၈	၉,၀၂၀
၉။	ယူနိုက်တက်ကင်းဒမ်း	၇၉	၂၉၇,၉၁၈	၂၉၈,၆၈၅	၇၆၇	၄၅,၇၃၈
၁၀။	အီရန်	၈၂.၈	၂၈၆,၅၂၃	၂၈၈,၈၃၉	၂,၃၁၆	၁၅,၄၈၄

\* UNFPA မှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသော လူဦးရေစာရင်း

မြန်မာနိုင်ငံ၊ အိမ်နီးချင်းနှင့် အာရှဒေသနိုင်ငံအချို့၏ COVID-19 ဖြစ်ပွားမှု အခြေအနေမှာ -

စဉ်	နိုင်ငံ	လူဦးရေ (သန်းပေါင်း)*	COVID-19 ဖြစ်ပွားသူဦးရေ			ရောဂါကြောင့် သေဆုံးသူဦးရေ (၂၆-၇-၂၀၂၀) အထိ
			(၂၅-၇-၂၀၂၀)	(၂၆-၇-၂၀၂၀)	တစ်ရက် အတွင်း ထပ်တိုး လူနာအသစ်	
(က)	ပါကစ္စတန်	၂၂၀.၉	၂၇၁,၈၈၇	၂၇၃,၁၁၃	၁,၂၂၆	၅,၈၂၂
(ခ)	ဘင်္ဂလားဒေ့ရှ်	၁၆၈.၁	၂၁၈,၆၅၈	၂၂၁,၁၇၈	၂,၅၂၀	၂,၈၇၄
(ဂ)	အင်ဒိုနီးရှား	၂၆၉.၅	၉၅,၄၁၈	၉၇,၂၈၆	၁,၈၆၈	၄,၇၁၄
(ဃ)	တရုတ်ပြည်သူ့ သမ္မတနိုင်ငံ	၁၄၂၀.၁	၈၆,၆၆၀	၈၆,၈၃၉	၁၇၉	၄,၆၅၉
(င)	ဖိလစ်ပိုင်	၁၀၉.၆	၇၆,၄၄၄	၇၈,၄၁၂	၁,၉၆၈	၁,၈၉၇
(စ)	စင်္ကာပူ	၅.၉	၄၉,၃၇၅	၄၉,၈၈၈	၅၁၃	၂၇
(ဆ)	ထိုင်း	၆၉.၃	၃,၂၈၂	၃,၂၉၁	၉	၅၈
(ဇ)	မြန်မာ	၅၄.၃	၃၄၉	၃၅၀	၁	၆

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါမည်။

- (က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။
- (ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။
- (ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။
- (ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ဗိုင်းကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

ပြည်ထောင်စုဝန်ကြီး  
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန